



Burmese A: literature – Higher level – Paper 1
Birman A : littérature – Niveau supérieur – Épreuve 1
Birmano A: literatura – Nivel superior – Prueba 1

Friday 8 May 2015 (afternoon)
Vendredi 8 mai 2015 (après-midi)
Viernes 8 de mayo de 2015 (tarde)

2 hours / 2 heures / 2 horas

Instructions to candidates

- Do not open this examination paper until instructed to do so.
- Write a literary commentary on one passage only.
- The maximum mark for this examination paper is **[20 marks]**.

Instructions destinées aux candidats

- N'ouvrez pas cette épreuve avant d'y être autorisé(e).
- Rédigez un commentaire littéraire sur un seul des passages.
- Le nombre maximum de points pour cette épreuve d'examen est de **[20 points]**.

Instrucciones para los alumnos

- No abra esta prueba hasta que se lo autoricen.
- Escriba un comentario literario sobre un solo pasaje.
- La puntuación máxima para esta prueba de examen es **[20 puntos]**.

ເອົາດີປິຕິຫຼາກນົກມູ ຕໍພືອເປັນໄຫວ່ຍຸ່ນວັນຈຸກ ໄຣະປີ

1.

- 40 တင်မေသည့် မယားအဖြစ် ရှစ်နှစ်မျှ ကြောခဲ့သော်လည်း အအိုရပ် လုံးလုံးမဆောင်ရွှေ။ အသားရေမှာ စိပ်ည် ဝါဌီး၏။ တင်သားရင် သားတွေ တောင့်တင်း၏။ နှုံးရေ ဗျူးရေ မတွန်း။ ပါးနှစ်ဖက်လည်း ဟောင်းကြွေ စိနိတုန်း ရှိသေား၏။ မျက်နှာ၏ လုပ်ခြင်းသည်လည်း အမြဲပင် တည် နေလေ၏။ ထို့ကွင့် သမီး သား မရှိသဖြင့် တစ်ကြောင်း ပိုးလင်းလျှင် သူ့ကိုယ်သူ စီးပိုမ်း ဝတ်ဆင်ခြင်း အလုပ်ကို ပထမဆုံး အလုပ်တာဝန် ထားသဖြင့် တစ်ကြောင်း ထိုအကြောင်းတို့ကြောင့် အပိုဘဝက တင်မေ၏ တန်ဖိုးနှင့် အအိုဘဝက တင်မေ၏ တန်ဖိုး လွန်စွာ မခြားနားလှပေ။ ထို့ကြောင့်လည်း စံညွှန်သည့် မလျော့လော ချစ်ခြင်းဖြင့် တင်မေအား ချစ်ခဲ့ ကြပ်နာခဲ့ မြတ်နိုင်းခဲ့လေသည်။ ထိုသို့ ချစ်ခင် ကြပ်နာ မြတ်နိုင်းသော လင်ပိုးကို တင်မေသည့် တစ်သက်တွင် ရတော့မှာ မဟုတ်ပါဘူးဟု အောက်မေ့လေ၏။ မိမိမှာ အသက်ရှင်နေသော်လည်း ဘဝဆုံးပြီဟု
45 ယူကျံးမရ ရှိလေ၏။
ရှုကိုမြတ်၍ စိပ်နှင့်လေ၏။

သိန်းနေ့နှစ်ယို တစ်ညာတုန်းက (၁၉၃၇)

Turn over / Tournez la page / Véase al dorso

2.

ပြတင်းမှန်မှာ နေရာင်လောင်ကျမ်းနေပြီ

စာကလေးတွေခဲ့အသံကို တွေးရပြီ
 ပြတင်းမှန်ကို နေရာင်ဟာ စတင်လောင်ကျမ်းနေခဲ့ပြီပေါ့
 ပါရမိဆိတာ နက်ရှိင်းတဲ့ ယုံကြည်မှု
 လူနဲ့ လောကခံတရား

- 5 ကျောက်ခေတ်လူသား မီးခတ်သလိုခတ်လို
 တရားသံဝေါတွေလည်း ဗွဲ့မလာဘေား။
 မီးစိချောင်ထဲက အိုးခွဲ့ပန်းကန်တွေရဲ့ အသံတွေ
 ငြော့ခိုးထဲကလူတွေရဲ့ အသံတွေ
 ဒီမဟာသံသရာကို ကော်နှုတ်သလိုက်ထားကြ
- 10 တစ်ယောက်ကို တစ်ယောက် ဖက်တွေပါယားကြ
 ပြုပြာပြာ ကောင်းကင်းကြီးအောက်က
 မျက်စိတ်စုံးအိမ်ခေါ်မိုးတွေ
 ယုံကြည်မှုဟာ ဇွေးဖွားယူရပါတယ်
 ယုံကြည်မှုဟာ ဇွေးဖွားယူရပါတယ်လို့။
- 15 အိမ်ကပြေးထွက်ယူက်ပြာနေတဲ့လမ်းတွေ
 အဲဒီလမ်းတွေပေါ့မှာ နေရာင်ခြည်ဟာ ဝင်းပလို
 လောကထဲ လည်ပတ်နေတဲ့အမှန်တွေ
 တစ်ယောက်နှုတ်ယောက် တွေ့တော့
 လျောင်ပြောင်းကြည့်ကြည့်ကြလို့
- 20 စဉ်းစားခြင်းစစ်စစ်တွေဟာ ခေတ်ကုန်သွားခဲ့ပြီလား
 မေးခွန်းတွေကို လျှော့ချထားပါတယ်
 သံသယတွေကို လျှော့လျှော့ထားပါတယ်
 နှလုံးခုန်သံကို ဥပော်ပြုထားပါတယ်။
- 25 ဂယ်လိုလိုတစ်ယောက်
 နယူတန်းတစ်ယောက်
 အိန်းစတိန်းတစ်ယောက်
 လူမျိုးသာသာယဉ်ကျေးမှုစစ်ပွဲတွေ တစ်ချို့ဗို့တစ်ခု
 စဉ်းစားခြင်းစစ်စစ်တွေဟာ ကမ္ဘာကြီးကို
- 30 တယ်တင်နိုင်ခဲ့သလား။
 အနည်းဆုံးအတိ လျှော့ချထားတဲ့ပုံလှယူသား။
 တံခါးဂို့ဖွင့်လိုက်တော့ အမို့ယ်တစ်ချို့တော်လေ
 ဝင်လာလိမ့်မယ်
 ဒါပေမယ့် လေကောင်းလေသန့်ကိုတော့ မျှော်ကြရတယ်
- 35 မဟုတ်လား
 ရွတ်ဖတ်သရွားယုံကြပါစို့။
 အဲဒီယုံကြည်မှုရေကို မိန့်လုံးသားများ စွေးတွေးရုံး
 ဆွတ်ဖုန်းကြပါစို့။
 စဉ်းစားခြင်းစစ်စစ်တွေ
- 40 အမို့ယ်တွေ
 ယုံကြည်မှုတွေ
 ဟောဒါကောင်းကင်းကြီးအောက်မှာ မနာမကျင်ဘဲနဲ့
 အမှန်တရားနဲ့ တွေ့လိုပါတယ်။

- ဘင်္ဂကလေးတွေ၏ အသံတိ ကြားရပြီ
45 ပြတ်းမှန်မှာ နေရာင်ဟာ စတင်လောင်ကျမ်းနေခဲ့ပြီ
ခြေကျိုးဝတ်နစ်တဲ့ယုံကြည်မှု ရေဝါမှာ
လူတွေ လျှောက်သွားနေကြပြီ။
ဒို့။။ ဘုရားသခင်
တစ်ခုခုတော့ ပြောနိုင်ပါလိမ့်မယ
50 တစ်ခုခုတော့ ပြောနိုင်ရမယ် မဟုတ်လား
တစ်ခုခုတော့ ပြောခဲ့သင့်တယ် မဟုတ်လား
ဒီတစ်ခါ ပရိုမီးသီးယပ်ဟာ
ဆပ်ခြင်တုံးတရားနဲ့ ပျောက်ခုံးနေတဲ့ ကွဲဗြို့အတွက်
အမောင်ကို ယူဆောင်လာလိမ့်မယ်။
ဒို့။။ ဘုရားသခင်
55 ပြတ်းမှန်မှာ နေရာင်လောင်ကျမ်းနေခဲ့ပါပြီ။ ။

အောင်မိုး၊ ဝန်တင်လီပြော (၂၀၃)